



**ကရင်နီလူမှုအသင်းအဖွဲ့များကွန်ရက်၏ နှစ်ပတ်တော်ကြိမ် အခြေအနေ တင်ပြချက်၊ နိုဝင်ဘာလ ၂၀၂၂**  
**Karenni Civil Society Network**

P.O. Box - 100, Mae Hong Son, 58000, Thailand  
 Phone: 06 5329 7814, E-mail:kcsn2010@gmail.com

**ဒီဇင်ဘာလ ၇ ရက်၊ ၂၀၂၂ ခုနှစ်**


ကရင်နီလူမှုအသင်းအဖွဲ့များကွန်ရက်၏ နှစ်ပတ်တော်ကြိမ် အခြေအနေ တင်ပြချက်၊ နိုဝင်ဘာလ ၂၀၂၂  
 ဒီဇင်ဘာလ ၅ ရက်ထိ၊ ၂၀၂၂ ခုနှစ်  
 ကရင်နီပြည်နယ်နှင့် ဖယ်ခုံမြို့နယ် အတွင်း စစ်ကောင်စီ၏ ချိုးဖောက်မှုများ အကျဉ်း

စဉ်		ဖေဖော်ဝါရီ ၁ - နိုဝင်ဘာလ ၂၀ရက်	နိုဝင်ဘာလ ၂၁ - ဒီဇင်ဘာလ ၅ရက်	စုစုပေါင်း
၁	အရပ်သားများ သတ်ဖြတ်ခံရခြင်း	၂၈၄	၂	၂၈၆
၂	အရပ်သားများ ဖမ်းဆီးခံရခြင်း	၃၃၄		၃၃၄
၃	အရပ်သားများ ထိခိုက်ဒဏ်ရာရခြင်း	၃၀၇	၅	၃၁၂
၄	<b>အဆောက်အအုံများ ပျက်စီးဆုံးရှုံးမှုများ</b>			
	လွိုင်ကော်မြို့နယ်	၁၀၁		၁၀၁
	ဒီးမော့ဆိုမြို့နယ်	၄၁၀	၄	၄၁၄
	ဖယ်ခုံမြို့နယ်	၂၇၇		၂၇၇
	ဖရူဆိုမြို့နယ်	၅၆		၅၆
	ဘောလခဲမြို့နယ်	၂		၂
	ရှားတောမြို့နယ်	၁		၁
၅	<b>ထုတ်ပယ်ခြင်းခံရသော CDM ပညာရေးဝန်ထမ်းများ</b>			
	ဖရူဆိုမြို့နယ်	၅၂၆		၅၂၆
	ဒီးမော့ဆိုမြို့နယ်	၁၁၂၃		၁၁၂၃
	မယ်စွဲမြို့နယ်	၇၈		၇၈
	ဖါးဆောင်းမြို့နယ်	၁၅၂		၁၅၂
	ရှားတောမြို့နယ်	၅၄		၅၄
	ဖယ်ခုံမြို့နယ်	၆၄၈		၆၄၈
	ဘောလခဲမြို့နယ်	၄၂		၄၂
	<b>စုစုပေါင်းထုတ်ပယ်ခြင်း</b>	<b>၂၆၂၃</b>		<b>၂၆၂၃</b>

ထွက်ပြေးတိမ်းရှောင်မှုများအကျဉ်း

စဉ်	မြို့နယ်	ခန့်မှန်းဦးရေ နိုဝင်ဘာလ ၂၀ ရက်နေ့ အထိ	IDPs အသစ် နိုဝင်ဘာလ ၂၁ ရက် - ဒီဇင်ဘာလ ၅ ရက်	စုစုပေါင်း ထွက်ပြေးတိမ်းရှောင်မှုများ
၁	လွိုင်ကော်	၅၂၃၁		၅၂၃၁
၂	ဒီးမော့ဆို	၇၈၂၆၅		၇၈၂၆၅
၃	ဖရူဆို	၄၄၀၃		၄၄၀၃
၄	ဖါးဆောင်း	၄၀၀၀		၄၀၀၀
၅	ဖယ်ခုံ	၅၆၀၀၀		၅၆၀၀၀
၆	ရှားတော	၂၃၉၅		၂၃၉၅
၇	မယ်စုံ	၁၀၀၀		၁၀၀၀
၈	ဘောလခဲ	၃၇၄၁		၃၇၄၁
	<b>စုစုပေါင်း</b>	<b>၂၀၂၁၁၅</b>		<b>၂၀၂၁၁၅</b>

စကစ စစ်ဆင်ရေးများနှင့် ချိုးဖောက်မှုများပြုလုပ်သည့်နေရာ၊ နိုဝင်ဘာလ(၂၁)ရက်မှ ဒီဇင်ဘာလ(၅)ရက်၊ ၂၀၂၂ခုနှစ်



- စစ်ကောင်စီမှ ရလက်နက်ကြီး၊ လက်နက်ငယ်များရမ်းသန်းပစ်ခတ်မှုများကြောင့်နှင့် မြေမြုပ်မိုင်းကြောင့် အရပ်သားများ သေဆုံးခြင်း၊ ထိခိုက်ဒဏ်ရာရရှိခြင်း

လွန်ခဲ့သည့် နှစ်ပတ်အတွင်း ကရင်နီ ပူးပေါင်းတပ်များသည် ဒီးမော့ဆို၊ လွိုင်ကော်၊ ဖရူဆိုမြို့နယ်အတွင်း သယ်ယူပို့ဆောင်ရေး လမ်းကြောင်းတွင်ရှိပြီး အရေးပါသော စစ်ကောင်စီတပ်စခန်းများအား သွားရောက် တိုက်ခိုက်ခဲ့ကာ ဒီးမော့ဆို-မိုးဗြဲလမ်းကြောင်းပေါ်တွင် ရှိသော စစ်ကောင်စီတပ်အချို့သိမ်းပိုက်ခဲ့သည်။ ၎င်းအတွက် စစ်ကောင်စီတပ်များမှ လေကြောင်းတိုက်ခိုက်ခြင်း၊ လက်နက်ကြီး လက်နက်ငယ်များဖြင့် ပြန်လည်တုန့်ပြန်ခဲ့သည်။ စစ်ကောင်စီမှ လက်နက်ကြီးများ၊ လက်နက်ငယ်များနှင့် မြေမြုပ်မိုင်းများကြောင့် အရပ်သား ၅ ဦး ထိခိုက်ဒဏ်ရာရရှိသွားခဲ့ပြီး အသက် ၁၅ နှစ်ကလေးအပါအဝင် ၂ ဦးသေဆုံးသွားခဲ့သည်။

နိုဝင်ဘာလ ၂၃ ရက်ရက်နေ့၊ နံနက် ၁၁ နာရီဝန်းကျင်အချိန်တွင် ဒီးမော့ဆိုအခြေစိုက် ၁၀၂ တပ်မှ ဒီးမော့ဆို မြို့နယ်အတွင်းရှိ ကျေးရွာများသို့ လက်နက်ကြီး ၇ လုံးဖြင့် ပစ်ခတ်ခဲ့သည့်အတွက် အသက် ၄၀ အရွယ်ရှိ အမျိုးသားတစ်ဦး ထိမှန်ဒဏ်ရာရရှိသွားခဲ့သည့်အပြင် တရိစ္ဆာန်အချို့ထိမှန် ဒဏ်ရာရရှိသွားခဲ့ပြီး နေအိမ် ၂ လုံးထိမှန် ပျက်စီးသွားခဲ့သည်။

နိုဝင်ဘာလ ၂၅ ရက်နေ့၊ ဖရူဆိုမြို့နယ်အတွင်းတွင် ရှိသော စစ်ကောင်စီ၏ အမှတ် (၁၄)တန်းမြင့် စစ်လေ့ကျင့်ရေးကျောင်းအား ကရင်နီတပ်မတော် ( KA )၊ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် ( KNDF ) တပ်ရင်း ( ၁၅ ) တို့ သွားရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီစစ်သား (၃)ဦး သေဆုံးသွားပါသည်။ ည ၇ နာရီခွဲ အချိန်တွင် ဒီးမော့ဆိုအခြေစိုက် ၁၀၂ တပ်မှ ဒီးမော့ဆိုမြို့နယ်အတွင်းရှိ ကျေးရွာများသို့ လက်နက်ကြီး ၁၀ လုံး ထက်မနည်း ပစ်ခတ်ခဲ့သည့်အတွက် လူနေအိမ် တစ်လုံးထိမှန် မီးလောင်သွားခဲ့ပါသည်။ ည ၁၁ နာရီအချိန်တွင် လွိုင်ကော်မြို့နယ်အတွင်း စကစမှ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အမျိုးသားတစ်ဦး ထိမှန်ဒဏ်ရာ ရရှိသွားခဲ့သည်။



စကစ၏ လက်နက်ကြီးကြောင့် ဒီးမော့ဆိုတွင် နေအိမ်တစ်လုံးမီးလောင်



မိုးဗြဲတွင် ကလေးများ စစ်ကောင်စီ ထောင်ထားသော မိုင်းနင်းမိ

နိုဝင်ဘာလ ၂၆ ရက်နေ့၊ နိုဝင်ဘာလ ၂၆ ရက်နေ့တွင် ဖရူဆိုမြို့နယ်ရှိ စစ်ကောင်စီ၏ အမှတ် (၁၄) တန်းမြင့် စစ်လေ့ကျင့်ရေးကျောင်းနှင့် မားခရော်ရှေ့ ခြေကုပ်စခန်းတို့ကို KNDF B-15 မှသွားရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတစ်ဦး သေဆုံးခဲ့ပါသည်။

နိုဝင်ဘာလ ၂၇ ရက်နေ့၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲတွင် တောထဲသွားလည်သည့် ကလေးငယ် ၃ ဦးသည် မွန်းတည့် ၁၂ နာရီအချိန်တွင် မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာရရှိသွားခဲ့သည်။ ခေါင်းတွင်ထိခိုက်ဒဏ်ရာရရှိခဲ့သည့် အသက် ၁၅ နှစ်အရွယ် ကလေးငယ်သည် ထိခိုက်သေဆုံးသွားခဲ့ပြီး ကျန်နှစ်ဦးသည် ပေါင်နှင့်လက်တို့တွင် ထိမှန်ဒဏ်ရာ ရရှိခဲ့သည်။

နိုဝင်ဘာလ ၂၈ ရက်နေ့၊ နေ့လည် ၁၁ နာရီ ၉ မိနစ်အချိန်တွင် ဒီးမော့ဆိုအခြေစိုက် ခလရ ၁၀၂ တပ်မှ ဒီးမော့ဆိုမြို့နယ်အတွင်း ကျေးရွာထဲသို့ လက်နက်ကြီး ရမ်းသန်းပစ်ခတ်မှုကြောင့် အသက် ၃၆ နှစ်အရွယ် အမျိုးသားတစ်ဦး ညာဖက်ခြေထောက်တွင် ထိမှန်ဒဏ်ရာရရှိသွားခဲ့သည်။

နိုဝင်ဘာလ ၂၉ ရက်နေ့၊ ဒီးမော့ဆိုမြို့နောက်ဘက် သေးဆူလဲ၊ ကုန်းသာ၊ ဒေါကမီး၊ နန်းမယ်ခုံတို့တွင် ၈ လကြာတပ်စွဲထားသော စစ်ကောင်စီတပ်များသည် နံနက် ၇နာရီခွဲအချိန်တွင် ကရင်နီပူးပေါင်းတပ်များ၏ ဝင်ရောက်တိုက်ခိုက်မှုကြောင့် ၎င်းတပ်များမှ ဆုတ်ခွါသွားခဲ့ကြသည်။ နိုဝင်ဘာလ ၂၄ ရက်နေ့မှ ၂၉ ရက်နေ့အထိ လွိုင်ကော်မြို့နယ် ပါလောင်းကျေးရွာ ဆေးခန်းနှင့်ဘုန်းကြီးကျောင်းအတွင်း တပ်စွဲထားသော အင်အား ၁၀၀ ဝန်းကျင်ရှိ စစ်ကောင်စီတပ်အား KA၊ KNDF တပ်ရင်း (၂)နှင့် တပ်ရင်း (၁၄) တို့သွားရောက်တိုက်ခိုက်ခဲ့သည်။ တိုက်ပွဲဖြစ်ပွားချိန်အတွင်း ပါလောင်းလမ်းမကြီးပေါ်တွင် ဆိုင်ကယ်မောင်းနှင့် လာသော ပြည်သူတစ်ဦးအား စစ်ကောင်စီတပ်မှ ပစ်ခတ်သွားခဲ့သည်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ၁၀ ဦးထက်မနည်း သေဆုံးပြီး ကရင်နီပူးပေါင်းတပ်များမှ ရဲဘော် ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။ တိုက်ပွဲဖြစ်ပွားသည့်နေရာသို့ လွိုင်ကော် အခြေစိုက် ခလရ ၂၅၀ တပ်မှ လက်နက်ကြီးများဖြင့် ပစ်ကူကာ လူနေအိမ်အမြောက်အများ ထိမှန်ပျက်စီး သွားခဲ့သည်။

နိုဝင်ဘာလ ၃၀ ရက်နေ့၊ လွိုင်ကော်မြို့နယ် ပါလောင်းကျေးရွာတွင် စစ်ကောင်စီအတွက် ရိက္ခာများပို့ပေးနေသော နယ်ခြားစောင့်တပ်၏ ကားတစ်စီးအား ကရင်နီပူးပေါင်းတပ်မှ ဖမ်းဆီးခဲ့သည်။ နယ်ခြားစောင့်တပ် ၆ဦးနှင့်အတူ လက်နက်ခဲယမ်းတချို့ ဖမ်းဆီးမိခဲ့ပြီး မူးယစ်ဆေး အလုံးရေ ၁၉၀၀ ကျော်လည်း စစ်ဆေးတွေ့ရှိခဲ့သည်။ ထိုတရက်တည်းတွင် ဒီးမော့ဆို အနောက်ဘက်ခြမ်းကျေးရွာတစ်ရွာမှ နေအိမ်တစ်လုံးအပေါ် လက်နက်ကြီး ကျခဲ့ပြီး နေအိမ်ထဲလူရှိနေခဲ့သော်လည်း ထိခိုက်မှုမရှိခဲ့ပေ။ သို့သော် တိရိစ္ဆာန်အချို့ ထိခိုက်သေဆုံးမှုများ ရှိသည်။

နိုဝင်ဘာလ ၃ ရက်နေ့၊ နံနက် (၉)နာရီခွဲအချိန်မှစ၍ ဒီးမော့ဆိုမြို့နယ်၊ ဒေါကမီးကျေးရွာဖက်သို့ အင်းအား အလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်များအား KNDF B (01)၊ B (05)၊ B (06) ၊ B (07) ၊ B (09) နှင့် KA တို့ပူးပေါင်း၍ တိုက်ခိုက်ခဲ့ပြီး တစ်နေ့ကုန်နီးပါး ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပါသည်။ ဒီးမော့ဆို အခြေစိုက်တပ်များမှ လက်နက်ကြီးများဖြင့် အဆမတန် ပစ်ကူပေးခဲ့သည့်အပြင် ညနေပိုင်းတွင် တိုက်လေယာဉ်ဖြင့် (၃)ကြိမ် လာရောက် ဗုံးကျဲတိုက်ခိုက်ခဲ့ပြီး ညနေ (၉:၀၀)နာရီခန့်တွင်လည်း တိုက်လေယာဉ်ဖြင့် ထပ်မံ၍ ဗုံးကျဲတိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့ပါသည်။ တိုက်ပွဲတွင် စစ်ကောင်စီတပ်သား (၂၀)ဦးကျော် သေဆုံးခဲ့ပြီး တပ်ကြပ်ကြီး (၁)ဦး ၊ တပ်ကြပ် (၂)ဦး ၊ တပ်သား (၁)ဦးတို့အား အရှင်ဖမ်းဆီး ရမိခဲ့သည်။ ဖမ်းဆီးမိသော စစ်ကောင်စီစစ်သားများသည် ပြီးခဲ့သည့်နှစ် ဖရူဆိုမြို့နယ်အတွင်း ပြည်သူလူထု ၄၂ ဦးအား အစုလိုက်အပြုံလိုက် မီးရှို့သတ်ဖြတ်ခဲ့သော တပ်မ ၆၆ လက်အောက်ခံတပ် ခမရ ၁၀၈ မှ

စစ်သားများဖြစ်သည်။ သိမ်းဆည်းရမိသော ပစ္စည်းများသည် MA-1 သေနတ် (၄)လက် ၊ MA -3 သေနတ် (၂)လက် ၊ MA-4(79)တွဲ (၁)လက် ၊ MG-3 အမျိုးအစား ငါကြင်းမြီး (၁)လက် ၊ RPG (၁)လက် ၊ (၆၀)မမ စိန်ပြောင်း (၂)ပြောင်း ၊ ကွန်ပျူတာ (၁)လုံး ၊ ဖုန်းအချို့နှင့် ခဲယမ်းပစ္စည်းများ ၊ အသုံးအဆောင် အချို့တို့အား သိမ်းဆည်းရမိခဲ့ပါသည်။

**Contact persons:**

Khu Ko Reh                      Tel: +666 5329 7814

Khu Ruby                         Tel: +666 3184 2980

Website : [www.karennicsn.org](http://www.karennicsn.org)

Facebook: Karenni Csn (or) <https://www.facebook.com/kcsnengbur>

Email: [kcsn2010@gmail.com](mailto:kcsn2010@gmail.com)